

# TLonam kho-e "Om" ti Imbung

တွန်နှစ်ရွာမှ “အွှေ” ပိဿားစု








“Om” ti imbung ka Tlonam kho ah am awm.

“အွမ်” မိသားစုဟာ ကျွန်ုန်းရွှေမှာ နေထိုင်ကြတယ်။





“Om” ti-e am im ka di-im a ni.

“အ္မ” တိအိမ်ဟာ သက်ကယ်မိုးတဲ့ အိမ်ဖြစ်တယ်။



Im ma haw vawk, arl, ui, shel am hlöm.

အိမ်မှာ ဝက်၊ ကြက်၊ ခွေး၊ နွားနောက် မွေးထားတယ်။



“Om” ti köiya ka nunu, papa roi  
lou lah an htë ah an nupüi-e dën ah an  
awm.

ဖေဖေ မေမေ တောင်ယာသွားတဲ့အချိန်မှာ  
“အ္မ” တိုညီအစ်ကိုဟာ ဖွားဖွားဆီမှာနေခဲ့ကြတယ်။



Lou ah haw htangtun, mai, vaipüm,  
vöihhra, barl nam am tü.

တောင်ယာမှာ ဆပ်ဝါ၊ ဖရံ၊ ပြောင်းဖူး၊ ကန်စွန်းလာ၊ ပိုန်းလှတို့ကို  
စိုက်ကြတယ်။



“Om” ti köiya ka nu nu, pa pa lou ennah  
im la an na lat ah ka üm ma thawl ni en  
an na dou.

“အွမ်” တိုညီအစ်ကိုဟာ ဖေဖော မေမေ တောင်ယာကနေ  
ပြန်လာတဲ့အခါ ပျော်ပျော်ပါးပါး သွားကြိုကြတယ်။





“Om” ti imbung ka am htah pa shum  
am dëng.

“အ္မ” တိမိသားစုဟာ စားဖိုစပါးထောင်းနေကြတယ်။





“Om” ti imbung ka nga yäp la ti-hëi en  
shawk-kawk la am htë.

“အ္မ” တိမိသားစုဟာ ငါးရှာဖို့ ချောင်းကို သွားကြတယ်။





Am man eh nga haw thong hëi en am oh  
cah krip.

“အွှမ်” တို့မိသားစုဟာ ရလာတဲ့ငါးကို အတူတက္ခ  
ချက်ပြုတ်စားသောက်ကြတယ်။





Mëng ah ka mëical töng hëi en “Om” ti  
imbung ka am papüi eh phrung a tum haw  
hna tun khürp hëi en am i.

“အွမ်” မိသားစုဟာ ညမှာတော့ ထင်းရှားမီးထွန်းပြီး  
သူတို့အဖိုးတီးမှတ်ပေးတဲ့ ဗူးညင်းသံကို နားထောင်ပြီး  
အိပ်ယာဝင်ကြတယ်။





ရုန်တူ စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



#M FOUNDATION

